



သင့်ကိုယ်ပိုင်
အင်တာနက်
အရင်းအမြစ်များဖြင့်
အင်တာနက်သို့
ချိတ်ဆက်ပါ

APNIC အဖွဲ့ဝင်ဖြစ်ပါကလူကြီးမင်းလိုအပ်သည့် IP address များနှင့် AS နံပါတ်များကိုရရှိပါမည်။

www.apnic.net

အာရှ ပစိဖိတ် ကွန်ရက် သတင်းအချက်အလက်ဌာန






ထိန်းချုပ်နိုင်ခြင်း]

မိမိ၏ ကိုယ်ပိုင် IP address များကြောင့်
အပြောင်းအလဲပြုရာတွင် ပိုမိုလွယ်ကူပြီး
ပိုမိုစိတ်ချရခြင်း



သိရှိနေခြင်း (

ဦးဆောင်နေသည့် နည်းပညာ ကျွမ်းကျင်ပညာရှင်များနှင့်
ပညာရေးအခွင့်အလမ်းများ



ပါဝင်ဆောင်ရွက်ခြင်း <

လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်ပြီးအကောင်း
ဆုံးသောလုပ်ထုံးလုပ်နည်းများကို မျှဝေခြင်း

APNIC ၏ အသင်းဝင်များတွင် အင်တာနက် ဝန်ဆောင်မှု ပေးအပ်သူများ၊
မိုဘိုင်းလ်/cloud အော်ပရေတာများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ အစိုးရဌာနများ၊
တက္ကသိုလ်များနှင့် ကွန်ရက် အခြေခံအဆောက်အအုံကြီးကြီးမားမားရှိသည့်မည်
သည့်အဖွဲ့အစည်းမဆိုပါဝင်သည်။

အသင်းဝင်ခြင်း ကြောင့်ရလာမည့် အကျိုးကျေးဇူးများ

- လူကြီးမင်း၏ IP address များကိုပြောင်းရွှေ့ရလွယ်ကူသောကြောင့် peering နှင့် upstream provider များကိုရွေးချယ်နိုင်ခြင်း
- လူကြီးမင်း၏ ကွန်ရက်ကိုထပ်ခါထပ်ခါ နံပါတ်သတ်မှတ်ရန် ကြီးကြပ်မှုကိုလျော့ချနိုင်ခြင်း
- အင်တာနက် အရင်းအမြစ်များကိုစီမံခန့်ခွဲရန်နှင့် routing လုံခြုံစေရန် အဖွဲ့ဝင်သီးသန့် portal ကိုအသုံးပြုနိုင်ခြင်း
- ကွန်ရက်လုံခြုံရေး၊ IPv6၊ DNS နှင့် BGP ကဲ့သို့သောများပြားလှသောခေါင်းစဉ်များရှိသည့် အခမဲ့ eLearning သင်တန်းများနှင့် ဈေးလျှော့ပေးသည့် သင်တန်းများကိုတက်ရောက်နိုင်ခြင်း
- ကွန်ရက်လည်ပတ်ရေးနည်းပညာများအကြောင်း ကျွမ်းကျင်သူများ၏ အကြံဉာဏ်များအတွက် နည်းပညာဆိုင်ရာ အကူအညီဝန်ဆောင်မှုကိုရယူနိုင်ခြင်း
- တစ်နှစ်ပတ်လုံးကျင်းပသည့် APNIC ကွန်ဖရင့်များနှင့် ပွဲများတွင် အခြားသောအော်ပရေတာများနှင့် လုပ်ငန်းရှိ ကျွမ်းကျင်သူများနှင့် မိတ်ဖွဲ့ခြင်း၊ အတွေ့အကြုံများဖလှယ်ခြင်းလုပ်ဆောင်နိုင်ခြင်း
- မူဝါဒရေးဆွဲရေးဖြစ်စဉ်တွင် ပါဝင်ခြင်းနှင့် အာရှပစိဖိတ်တွင် အင်တာနက်အရင်းအမြစ်များကိုမည်သို့ စီမံခန့်ခွဲမည်လဲဆိုသည်ကိုဝင်ရောက်လွှမ်းမိုးခြင်း



APNIC အဖွဲ့ဝင်ကြေး

အဖွဲ့ဝင်အသစ်အနေဖြင့် လူကြီးမင်းသည်တစ်ကြိမ်သာပေးသွင်းရမည့်sign-up ကြေး(ဩစတြေးလျဒေါ်လာ ၅၀၀ နှင့် နှစ်စဉ်အသင်းဝင်ကြေးကိုပေးသွင်းရမည်။ ထိုမှသာအရင်းအမြစ်များကိုရရှိမည်ဖြစ်သည်။ အဖွဲ့ဝင်ကတ်ကို ၁၂ လတစ်ကြိမ် သက်တမ်းတိုးရမည်ဖြစ်ပြီးသက်တမ်းတိုးကြေးကိုစုစုပေါင်း IP holding များအပေါ်မူတည်၍ တွက်ချက်သွားမည်ဖြစ်သည်။ အောက်တွင် နမူနာတွက်ပြထားပါသည်-

အဖွဲ့ဝင်အသစ်အတွက် အဖွဲ့ဝင်ကြေး - နမူနာ

IPv4	IPv6	ASN	APNIC အဖွဲ့ဝင်ကြေး (ဩစတြေးလျ ဒေါ်လာဖြင့်ပေးသော sign-up ကြေးအပါအဝင်)
/၂၄ (၂၅၆ addresses)	/၄၈	၁	၁,၀၅၀ (+၅၀၀) = ၁,၅၅၀
/၂၃ (၅၁၂ addresses)	/၄၈	၁	၁,၃၇၃ (+၅၀၀) = ၁,၈၇၃
/၂၂ (၁,၀၂၄ addresses)	/၃၂	၁	၁,၇၉၆ (+၅၀၀) = ၂,၂၉၆
/၂၁ (၂,၀၄၈ addresses)	/၃၂	၁	၂,၃၅၀ (+၅၀၀) = ၂,၈၅၀

သက်တမ်းတိုးကြေးကို www.apnic.net/fees တွင် တွက်ပါ။

IP address ဆိုတာဘာလဲ။

Internet Protocol (IP) address ဆိုသည်မှာစက်များသည် အင်တာနက်သို့ ချိတ်ဆက်ရာတွင် မည်သည့်စက်ဟုသိနိုင်သည့် တစ်ကမ္ဘာလုံး ဆိုင်ရာသီးခြားနံပါတ်တစ်ခုဖြစ်သည်။ ပုံစံနှစ်မျိုးရှိပြီး 32 bits ရှည်သည့် IPv4 နှင့် 128 bits ရှည်သည့် IPv6 တို့ဖြစ်ကြသည်။

AS နံပါတ်ဆိုတာဘာလဲ။

တစ်စုံတစ်ခုသော Autonomous System (AS) ကိုသတ်မှတ်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ သီးခြားနံပါတ်တစ်ခု ဖြစ်သည်။ AS တစ်ခုသည် တစ်ခုတည်းဖြစ်ပြီး ရှင်းလင်းစွာသတ်မှတ်ထားသည့် routing မူဝါဒအောက်တွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကွန်ရက် အော်ပရေတာများမှ လည်ပတ်သည့် တစ်ခုသို့မဟုတ် တစ်ခု ထက် ပိုသောချိတ်ဆက်ထားသည့် IP prefixes အုပ်စုတစ်ခုဖြစ်သည်။

လူကြီးမင်းလက်ခံရရှိမည့် IP address နေရာပမာဏသည် ၁၂ လအတွက် ပြသသည့် လိုအပ်ချက်များအပေါ်တွင် မူတည်သည်။ ဖွံ့ဖြိုးတိုး တက်မှုအနည်းဆုံးနိုင်ငံများတွင် တည်ရှိသည့် အဖွဲ့အစည်းများသည် အကြေးငွေများအားလုံးတွင် ၅၀% လျော့ချရေးရရှိမည်ဖြစ်သည်။

ချက်ချင်းပဲလျှောက်လိုက်ပါ

www.apnic.net/apply

APNIC မှသင်၏ကိုယ်ပိုင် IP address များနှင့် AS နံပါတ်များဖြင့် ကွန်ရက်များတည်ဆောက်ခြင်းကြောင့် ကွန်ရက် ရရှိနိုင်မှု၊ လုံခြုံစိတ်ချနိုင်မှုနှင့် စွမ်းဆောင်ရည်ကိုပိုမိုထိန်းချုပ်လာနိုင်မည်ဖြစ်သည်။

လျှောက်ထားခြင်း

အကဲဖြတ်စစ်ဆေးခြင်း

ငွေပေးချေခြင်း

ပြီးမြောက်ခြင်း

လျှောက်ထားမှုတွင် အလုပ်လုပ်ရက် ၁၀ ရက်အထိ ကြာမြင့်နိုင်သည်။





APNIC သည် IP address များနှင့် AS နံပါတ်များ ဖြန့်ဖြူးခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် တာဝန်ရှိသည့် အာရှ ပစိဖိတ်အတွက် ဒေသဆိုင်ရာအင်တာနက် မှတ်ပုံတင်ဌာနဖြစ်သည်။ APNIC သည်အကျိုးအမြတ်အတွက်မဟုတ်ဘဲအသင်း ဝင်အခြေပြုလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်သည်။

ကျွန်ုပ်တို့ကိုဖုန်း၊ Skype သို့မဟုတ် live chat မှတစ်ဆင့် တနင်္လာနေ့မှ သောကြာနေ့အတွင်းမနက် ၉ နာရီမှ ည ၉ နာရီ (UTC +10) တွင် ဆက်သွယ်နိုင်သည်။

ဖုန်း +၆၀ ၇ ၃၈၅၈ ၃၁၈၈

Skype apnic-helpdesk

VoIP helpdesk@voip.apnic.net

Chat www.apnic.net/helpdesk

Email helpdesk@apnic.net



ဘာသာစကားမျိုးစုံဖြင့် ဖုန်းပြော၍ အကူအညီယူခြင်းကိုဘဟာဆာအင်ဒိုနီးရှား၊ ဘဟာဆာမလေးရှား၊ ဘင်္ဂလီ၊ ကန်တိုနီ၊ အင်္ဂလိပ်၊ ဖိလစ်ပိုင် (တာဂါလော့)၊ ဟင်ဒီ၊ ဂျပန်၊ မလေး၊ မန်ဒရင်း၊ စင်ဟာလီ၊ တမီးလ်နှင့် တီလူဂူဘာသာစကားတို့ဖြင့် ရပါသည်။

